

# လိမ်လည်မှုကာကွယ်တားဆီးရေး



## လူဝင်မှုကြီးကြပ်ရေး ဥပဒေအသစ်လား။ ယခုထိမရှိသေးပါ။

လူဝင်မှုကြီးကြပ်ရေး ဥပဒေအသစ် မရှိပါ။ ပြောဆိုမှုမှန်ကန်သော ရှေ့နေများမှ သင့်အား ဥပဒေရေးရာ အကျိုးရလဒ်များအတွက် ကတိပေးနိုင်ပါ (သို့မဟုတ်) ယခုအချိန်ထိ မရှိနိုင်သေးသော လူဝင်မှုကြီးကြပ်ရေးခံစားခွင့်များ ရရှိအောင် ကူညီမည် ဟု မကမ်းလှမ်းပါ။ ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး ဥပဒေအသစ်တစ်ခု မပြဋ္ဌာန်းမချင်း သင့်တော်စွာ ယူလိမ့်မည် မဟုတ်ပါ။ ဤအစီအစဉ် (သို့မဟုတ်) အခြားအစီအစဉ်များသည် သင်နှင့်သက်ဆိုင်မှု ရှိ/မရှိ ယုံကြည်စိတ်ချရသော လူဝင်မှုကြီးကြပ်ရေးရှေ့နေနှင့် တိုင်ပင်စစ်ဆေးပါ။

**ကလေးဘဝ ရောက်ရှိလာမှုများအတွက် ရွှေ့ဆိမ်းအရေးယူခြင်း (ဒါကာ)**။ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသော ကလေးများသည် အရည်အချင်းပြည့်မီကောင်း ပြည့်မီနိုင်သည်။ ဆက်လက်လေ့လာရန် [unitedwedream.org/dacaissback](http://unitedwedream.org/dacaissback) (သို့မဟုတ်) [ilrc.org/daca-demystified](http://ilrc.org/daca-demystified) သို့ ဝင်ပါ။

**ယာယီကာကွယ်မှုအခြေအနေ (တိပီအက်စ်)**။ ဗင်နီဇွဲလား၊ ဆီးရီးယား၊ မြန်မာနှင့် ဟေတီအပါအဝင် အချို့သော နိုင်ငံများမှ လူများသည် အရည်အချင်းပြည့်မီကောင်း ပြည့်မီနိုင်သည်။ [ilrc.org/tps-venezuela-overview](http://ilrc.org/tps-venezuela-overview) (သို့မဟုတ်) [uscis.gov/humanitarian/temporary-protected-status](http://uscis.gov/humanitarian/temporary-protected-status) သို့ ဝင်ရောက်လေ့လာပါ။

**လိုက်ဘေးရီးယားဒက္ခသည် လူဝင်မှုကြီးကြပ်ရေး တရားမျှတမှု (အယ်လ်အာရ်အိုင်အက်မ်)**။ အရည်အချင်းပြည့်မီသော လိုက်ဘေးရီးယားများသည် အစိမ်းရောင်ကတ်တစ်ခုကို ရရှိနိုင်သည်။ နောက်ထပ်အချက်အလက်များကို လေ့လာရန် ဖော်ပြပါလင့်ခ်သို့ ဝင်ရောက်ပါ - [undocublack.org/lrifresources](http://undocublack.org/lrifresources)

### ဥပဒေရေးရာ အကူအညီကို မည်သို့ ရယူနိုင်မည်နည်း။

- ✓ သင့်အနီးအနားရှိ ယုံကြည်စိတ်ချရသော ဥပဒေရေးရာ ထောက်ပံ့သူတစ်ဦးကို ရှာဖွေပါ - [bit.ly/ianimmhelp](http://bit.ly/ianimmhelp)  
**အရေးကြီးအချက်အလက်**။ လူဝင်မှုကြီးကြပ်ရေး အကြံပေးများ (သို့မဟုတ်) နိုင်ငံခြားရှေ့နေများကို ရှောင်ပါ။ ၎င်းတို့သည် တရားဝင် ဝန်ဆောင်မှုများကို မပေးနိုင်ပါ။
- ✓ ရှေ့နေတစ်ယောက်နှင့် ချိန်းဆိုဆွေးနွေးတိုင်ပင်လျှင် သူတို့၏ ပြည်နယ်အဆင့် ခွင့်ပြုချက် စာရွက်စာတမ်းများကို သင့်အား ပြသရန် တောင်းဆိုပါ။
- ✓ သင်သည် မြောက်များစွာသော ဥပဒေရေးရာထောက်ခံသူများနှင့် တွေ့ဆုံနိုင်ပါသည်။ ထို့နောက် အချိန်ယူစဉ်းစားပြီး အေးအေးဆေးဆေးမှ ဆုံးဖြတ်ချက်ချနိုင်ပါသည်။ ပထမဦးဆုံးတွေ့ဆုံသော ရှေ့နေနှင့် တစ်ခါတည်း လက်မှတ်ထိုးရန် မလိုပါ။
- ✓ သင်နားမလည်သော မည်သည့်အရာကိုမှ လက်မှတ်ထိုးပါနှင့်။
- ✓ သင်၏ တရားဝင်ကိုယ်စားလှယ်သည် မည်သည့်အရာကို ဆောင်ရွက်ပေးမည်နှင့် ၎င်းအတွက် မည်မျှကျသင့်မည်ကို စာဖြင့်ရေးသားထားသော သဘောတူညီချက်တစ်ခု တောင်းခံပါ။
- ✓ တရားဝင်ကိုယ်စားလှယ်ကို သင်ပေးသော အရာတိုင်းအတွက် မိတ္တူတစ်စောင် ပွား၍ သိမ်းထားပါ။

### ကျွန်ုပ်ကိုယ် ကျွန်ုပ် မည်သို့ ကာကွယ်နိုင်မည်နည်း။

- ✗ အောက်ပါအချက်များနှင့် ကိုက်ညီသော မည်သည့်ပုဂ္ဂိုလ်ကိုမှ မငားပါနှင့်။
- ✗ ရလဒ်ကောင်းတစ်ခု (သို့မဟုတ်) အလုပ်ခွင့်ပြုချက်ကို ကတိပေးခြင်း။
- ✗ သင့်အား စာဖြင့်ရေးသားထားသော သဘောတူညီမှု စာချုပ်စာတမ်း ပေးရန် ငြင်းဆန်ခြင်း။
- ✗ အောက်ပါလင့်ခ်တွင် အခမဲ့ရယူနိုင်သော လူဝင်မှုကြီးကြပ်ရေး လျှောက်လွှာစာရွက်အလွတ်အတွက် အခကြေးငွေတောင်းခံရန် ကြိုးစားခြင်း - [uscis.gov/forms/all-forms](http://uscis.gov/forms/all-forms)
- ✗ လူဝင်မှုကြီးကြပ်ရေး ဥပဒေအသစ်တစ်ခုအတွက် စောင့်ဆိုင်းစာရင်းတွင် ပါဝင်ရန် ဟု အကြောင်းပြကာ သင့်အား အခကြေးငွေတောင်းခံရန် ကြိုးစားခြင်း။ စောင့်ဆိုင်းစာရင်း မရှိပါ။
- ✗ အစိုးရဌာနအတွင်း၌ အထူးအဆက်အသွယ်များ ရှိသည် ဟု အခိုင်အမာပြောဆိုခြင်း။
- ✗ အရည်အချင်းပြည့်ဝသော ရှေ့နေဟန်ဆောင်ပြီး သင့်အား သက်ဆိုင်ရာ စာရွက်စာတမ်းများ မပြနိုင်ခြင်း။
- ✗ ကတိပေးထားသော ဝန်ဆောင်မှုများကို မပေးဘဲ သင်၏ ငွေများအား ရယူခြင်း။
- ✗ သင့်အား လျှောက်လွှာတစ်မျိုးမျိုးတွင် လိမ်လည် ဖြည့်သွင်းရန် (သို့မဟုတ်) စာရွက်အလွတ်တွင် လက်မှတ်ထိုးရန် စေခိုင်းခြင်း။
- ✗ အကယ်၍ သင်သည် အထက်ပါအတိုင်း လုပ်ဆောင်ခဲ့လျှင် သင်၏ လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာမှာ ခွင့်ပြုချက် ရရှိမည် မဟုတ်ပါ။ ထို့အပြင် ရာဇဝတ်မှုဆိုင်ရာ အကျိုးဆက်များကိုပါ ရင်ဆိုင်ရနိုင်ပါသည်။
- ✗ သင်၏ မူရင်းစာရွက်စာတမ်းများကို သိမ်းထားခြင်း (သို့မဟုတ်) ၎င်းစာရွက်စာတမ်းများကို သင်ပြန်လည်ရယူနိုင်ရန် သင့်အား အခကြေးငွေတောင်းခံခြင်း။
- ✗ သင်၏ မေးခွန်းများကို ဖြေဆိုရန် (သို့မဟုတ်) ဖြစ်စဉ်ကို ရှင်းပြရန် ငြင်းဆန်ခြင်း။
- ✗ သင်၏ အခွင့်အရေးများကို ကျင့်သုံးရန် သင့်အား တားဆီးခြင်း။